Astrological or Astronomical
Tables of figures

Burmese 59

59

R.A.S.

2 Astronomical Tables

Figures chiefly

R.A.S. — A few blank leaves with two filled in

~~16. STANLEY CRESCENT.~~
~~KENSINGTON PARK. W.~~

with astrological or astronomical Tables of figures apparently from the word ζοσος being used in one of them – The leaves are hardly half length

JP

	၀	၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
၀	၀ ၀ ၀	၀ ၀ ၅	၀ ၀ ၁၀	၀ ၀ ၁၅	၀ ၀ ၂၀	၀ ၀ ၂၅	၀ ၀ ၃၀	၀ ၀ ၃၅	၀ ၀ ၄၁	၀ ၀ ၄၆	၀ ၀ ၅၁
	၀	၂	၄	၆	၈	၁၀	၁၂	၁၄	၁	၃	၅
	၀ ၁	၀ ၂	၀ ၃	၀ ၅	၀ ၆	၀ ၇	၀ ၈	၀ ၁၀	၀ ၁၁	× ၀ ၁၂	× ၁ ၁၀
၁	၀ ၂ ၂၈	၀ ၂ ၃၂	၀ ၂ ၃၆	၀ ၂ ၄၀	၀ ၂ ၄၄	၀ ၂ ၄၈	၀ ၂ ၅၂	၀ ၂ ၅၆	၀ ၃ ၀	၀ ၃ ၄	၀ ၃ ၈
	၀	၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
	၀ ၁	၀ ၂	၀ ၃	၀ ၄	၀ ၅	၀ ၆	၀ ၇	၀ ၈	၀ ၉	× ၀ ၁၀	× ၁ ၅
၂	၀ ၄ ၁၆	၀ ၄ ၁၈	၀ ၄ ၂၀	၀ ၄ ၂၂	၀ ၄ ၂၄	၀ ၄ ၂၆	၀ ၄ ၂၈	၀ ၄ ၃၀	၀ ၄ ၃၂	၀ ၄ ၃၄	၀ ၄ ၃၆
	၀		၀		၀		၀		၀		၀
	၀ ၁	၀ ၁	၀ ၁	၀ ၂	၀ ၂	၀ ၃	၀ ၃	၀ ၄	၀ ၄	× ၀ ၅	× ၀ ၁၀

၁၁	၁၂	၁၃	၁၄
၀ ၀ ၅၆	၀ ၁ ၁	၀ ၁ ၆	၀ ၁ ၁၁
၇	၉	၁၁	၁၃
× ၂ ၈	× ၃ ၆	× ၄ ၄	× ၅ ၂
၀ ၃ ၁၂	၀ ၃ ၁၆	၀ ၃ ၂၀	၀ ၃ ၂၄
၁၁	၁၂	၁၃	၁၄
× ၂ ၀	× ၂ ၁၀	× ၃ ၅	× ၄ ၁
၀ ၄ ၃၈	၀ ၄ ၄၀	၀ ၄ ၄၂	၀ ၄ ၄၄
	၀		၀
× ၁ ၀	× ၁ ၅	× ၁ ၁၀	× ၂ ၀

၁၅	၁၆	၁၇	၁၈	၁၉	၂၀	၂၁	၂၂	၂၃	၂၄	၂၅	၂၆	၂၇	၂၈	၂၉
၀ ၁ ၁၇	၀ ၁ ၂၁	၀ ၁ ၂၆	၀ ၁ ၃၁	၀ ၁ ၃၅	၀ ၁ ၄၀	၀ ၁ ၄၅	၀ ၁ ၅၀	၀ ၁ ၅၄	၀ ၁ ၅၉	၀ ၂ ၄	၀ ၂ ၉	၀ ၂ ၁၃	၀ ၂ ၁၈	၀ ၂ ၂၃
၀	၁၁	၇	၃	၁၄	၁၀	၆	၂	၁၃	၉	၅	၁	၁၂	၈	၄
၀ ၁	၀ ၂	၀ ၃	၀ ၄	၀ ၅	၀ ၇	၀ ၈	၀ ၉	၀ ၁၀	× ၀ ၁၁	× ၁ ၈	× ၂ ၅	× ၃ ၂	× ၃ ၁၄	× ၄ ၁၁
၀ ၃ ၂၉	၀ ၃ ၃၂	၀ ၃ ၃၅	၀ ၃ ၃၈	၀ ၃ ၄၁	၀ ၃ ၄၄	၀ ၃ ၄၇	၀ ၃ ၅၀	၀ ၃ ၅၄	၀ ၃ ၅၇	၀ ၄ ၀	၀ ၄ ၃	၀ ၄ ၆	၀ ၄ ၉	၀ ၄ ၁၂
၀	၂	၄	၆	၈	၁၀	၁၂	၁၄	၁	၃	၅	၇	၉	၁၁	၁၃
၀ ၀	၀ ၁	၀ ၂	၀ ၃	၀ ၃	၀ ၄	၀ ၅	၀ ၆	၀ ၇	× ၀ ၇	× ၁ ၀	× ၁ ၈	× ၂ ၁	× ၂ ၉	× ၃ ၂
၀ ၄ ၄၆	၀ ၄ ၄၆	၀ ၄ ၄၇	၀ ၄ ၄၈	၀ ၄ ၄၈	၀ ၄ ၄၉	၀ ၄ ၅၀	၀ ၄ ၅၀	၀ ၄ ၅၁	၀ ၄ ၅၂	၀ ၄ ၅၂	၀ ၄ ၅၃	၀ ၄ ၅၄	၀ ၄ ၅၄	၀ ၄ ၅၅
၀	၁၀	၅	၀	၁၀	၅	၀	၁၀	၅	၀	၁၀	၅	၀	၁၀	၅
၀ ၀	၀ ၀	၀ ၀	၀ ၀	၀ ၀	၀ ၁	၀ ၁	၀ ၁	၀ ၁	× ၀ ၁	× ၀ ၃	× ၀ ၅	× ၀ ၆	× ၀ ၈	× ၀ ၁၀

	၀	၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	
၁၂	၀	၂	၅	၇	၁၀	၁၂	၀	၂	၅	၇	၁၀	၁၂	၁၂
၂၄	၀	၃၀	၀	၃၀	၀	၃၀	၀	၃၀	၀	၃၀	၀	၃၀	၂၄
၃၆													၃၆
၄၈													၄၈

ကျော

ဒိတိ ခဍီ

ကျော

၀	၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	၁၄	၁၅	၁၆	၁၇	၁၈	၁၉	၂၀	၂၁	၂၂	၂၃	၂၄	၂၅	၂၆	၂၇	၂၈	၂၉
၀	၀	၀	၀	၀	၀	၀	၀	၀	၀	၀	၀	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၂	၂	၂	၂	၂	၂
၀	၅	၁၀	၁၅	၂၀	၂၅	၃၀	၃၅	၄၀	၄၅	၅၀	၅၅	၀	၅	၁၀	၁၅	၂၀	၂၅	၃၀	၃၅	၄၀	၄၅	၅၀	၅၅	၀	၅	၁၀	၁၅	၂၀	၂၅

၂	၀	၂	၀	၂	၀	၂	၀	၂	၀	၂	၀	၂	၀	၂	၀	၂	၀	၂	၀	၂	၀	၂	၀	၂	၀	၂	၀	၂	၀
၀၁	၆	၁	၇၅	၂၅	၈၄	၃၄	၉၃	၄၃	၀၃	၅၂	၁၂	၆၁	၂၁	၇	၃	၈၅	၄၅	၉၄	၅၄	၀၄	၆၃	၁၃	[illegible]၂	၂၂	၈၁	၃၁	၉	၄	၀
၂	၂	၂	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၀	၀	၀	၀	၀	၀	၀	၀	၀	၀	၀	၀	၀	၀
၉၂	၈၂	၇၂	၆၂	၅၂	၄၂	၃၂	၂၂	၁၂	၀၂	၉၁	၈၁	၇၁	၆၁	၅၁	၄၁	၃၁	၂၁	၁၁	၀၁	၉	၈	၇	၆	၅	၄	၃	၂	၁	၀

ဒွေ ထိုယ်း

ညဝါယ်ဖွဠိဓ

ညဝါယ်ရုံဠိဓ

၇၄													၄၅
၄၃													၀၄
၀၂	၅၄	၀၃	၅၁	၀	၅၄	၀၃	၅၁	၀	၅၄	၀၃	၅၁	၀	၇၂
၇	၄၂	၂၂	၀၂	၈၁	၅၁	၃၁	၁၁	၉	၆	၄	၂	၀	၄၁
	၁၁	၀၁	၉	၈	၇	၆	၅	၄	၃	၂	၁	၀	

ROYAL
ASIATIC
SOCIETY